



Myanmar Red Cross Society

အလုပ်လျှောက်လွှာခေါ်ယူခြင်း

ရာထူးအမည်	: ကွင်းဆင်းလက်ထောက်
အရေအတွက်	: (၃) ဦး
အစီရင်ခံစာတင်ပြခြင်း	: ကွင်းဆင်းကြီးကြပ်ရေးမှူး
ဌာန	: ကျန်းမာရေးဌာန
တာဝန်ကျရာနေရာ	: ကွန်ဟိန်း/ဖယ်ခုံ
ကာလ	: ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ
အကျိုးခံစားခွင့်များ	: လစာ + ကိုယ်ခန္ဓာထိခိုက်မှုနှင့် ရောဂါဘယအာမခံ + လုပ်ငန်တွင်း သင်တန်းများ + ခရီးသွားစားရိတ် + ရှောင်တခင်ခွင့်+ ကူးစက်ရောဂါ ကာကွယ်ခွင့် + လုပ်သက်ခွင့်+ ဆေးလက်မှတ်ခံစားခွင့်+ မီးဖွားခွင့်+ အစားထိုးခံစားခွင့်
လျှောက်လွှာပိတ်ရက်	: ၂၃.၀၉.၂၀၂၁ (၁၆:၃၀) နာရီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း" ကို UNOPS/GF (ကမ္ဘာ့ရံပုံငွေ) ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်လည်းကောင်း၊ မြို့နယ်(၁၁) မြို့နယ်တွင် ကျေးရွာ ၁၀၀၀ အထိတိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် မြို့နယ်(၁၅)မြို့နယ်တွင် ကျေးရွာပေါင်း(၈၀၀)၌ လည်းကောင်းတိုးချဲ့ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၂၀၂၁-၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာ(၂၅၀)၌ UNOPS/GF RA13E ရံပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဓိကစီမံချက်လုပ်ငန်း များမှာ လူထုအခြေပြု ဘက်စုံစေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သားများသင်တန်းပေးခြင်း၊ အခမဲ့ငှက်ဖျားသွေး ဖောက်စစ် ဆေး ကုသခြင်း၊ တာရှည်ခံဆေးစီမံခြင်းထောင်များ ထောက်ပံ့ခြင်း၊ ကျန်းမာရေးအသိပညာပေး ခြင်းစသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်မှစ၍ "လူထုအခြေပြုငှက်ဖျား ရောဂါကာကွယ်ရေးစီမံကိန်း" လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားငှက် ဖျား တိုက်ဖျက်ရေးစီမံကိန်း (NMCP)၊ ပြည် နယ်ရပ်ကန (State VBDC Team)၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာစီမံကိန်း ဝင်မြို့ နယ် ကျန်းမာရေးဦးစီးဌာနများနှင့် ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ ဗဟို အဆင့်ဆင့် သက်ဆိုင်ရာ Stakeholders များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ယခုလည်း ထိုကဲ့သို့ ဆက် လက်ဆောင် ရွက်သွားမည် ဖြစ် သည်။ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း၊ လူထုအခြေပြုငှက် ဖျား ရောဂါ ကာကွယ်ရေး စီမံကိန်း" သည် ၂၀၁၆-၂၀၃၀ အမျိုးသား မဟာဗျူဟာစီမံကိန်းရည်မှန်း ချက်များအား ပြည့်မှီ စေရန် အကောင်အထည် ဖော် ဆောင် ရွက်ရာတွင် တထောင့်တနေရာမှပါဝင်ဆောင်ရွက်နေ ခြင်းလည်းဖြစ် သည်။

ရည်ရွယ်ချက်။ စီမံကိန်းလက်ထောက်နှင့်ကွင်းဆင်းကြီးကြပ်ရေးမှူး၏ကြီးကြပ်မှုအောက်တွင်ကွင်းဆင်း လက် ထောက် တစ်ဦး သည် မိမိတာဝန်ကျကျေးရွာများတွင် ဆောင်ရွက်သည့်စီမံချက်လုပ်ငန်းများ ကို အောင်မြင်ထိရောက်အောင် ဆောင်ရွက်ရန်နှင့် ICMV များကို လိုသလိုကြီးကြပ်ရန် ၊ မိမိတာဝန်ကျ ကျေးရွာ များ တွင်ဆောင်ရွက်သည့် စီမံချက်လုပ်ငန်းအားလုံးနှင့် ပတ်သက်သည်များကို အလုံးစုံတာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရန်နှင့် ကြီးကြပ်သူများနှင့် လိုအပ်သလိုဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပြီး ပုံမှန် အစီရင်ခံစာတင်ပြရန်ဖြစ်သည်။လုပ်ငန်းများဆောင်ရွက်ရာတွင်MRCST၏ပေါ်လစီများ၊လုပ်ထုံးလုပ်နည်းများနှင့်အခြေခံမူများကို တိကျစွာ လိုက်နာဆောင်ရွက်မည်။

ကွင်းဆင်းလက်ထောက်လုပ်ငန်းတာဝန်များ

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- (၁) စီမံကိန်းဝင်ကျေးရွာများရှိ လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား) လုပ်သားများ အလုပ်ခွင် သင် တန်းပေး ခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ ထိရောက်မှုရှိစေရန် ကြီးကြပ်ခြင်းများဆောင်ရွက်ရမည်။
- (၂) စီမံကိန်းဝင်ကျေးရွာများတွင် တောသွားညှစ်မှုများ / ရွှေ့ပြောင်းလုပ်သားများကို တာရှည်ခံ ဆေးစိမ် ခြင် ထောင်များအခမဲ့ဖြန့်ဝေခြင်း၊ ငှက်ဖျားသွေးဖောက် စစ်ဆေးကုသခြင်း၊ ထိရောက်သော ကျန်းမာ ရေး အသိ ပညာပေး ဟော ပြောပွဲများ ပြုလုပ်ခြင်းလုပ်ငန်းများအား စီမံဆောင်ရွက်ရာ၌ စီမံကိန်း လက်ထောက် (Programme Assistant) နှင့် ကွင်းဆင်းကြီးကြပ်ရေးမှူး (Field Supervisor) တို့အား ကူညီ ထောက်ပံ့ ပေးရမည်ဖြစ်ပြီး၊ ကျေးရွာအဆင့်စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်မှု တိုင်းတွင် ပါဝင် ဆောင်ရွက် ရမည်။
- (၃) တစ်လလျှင်တာဝန်ကျ စီမံကိန်းကျေးရွာအနည်းဆုံး (၁၅) ရွာသို့ အရည်အသွေးရှိပြီး ထိရောက် အကျိုး ရှိ သည့် ကွင်းဆင်းကြီးကြပ်ခြင်းနှင့်စောင့်ကြည့်စစ်ဆေးခြင်း ခရီးစဉ်များသွားရောက်ပြီး ၊ စီမံကိန်း ကျေးရွာ များ ရှိ လူထု အခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများ ၏ ငှက်ဖျား သွေး ဖောက်စစ် ဆေးကုသ မှုများ၊ ဆေးနှင့်ဆေး ပစ္စည်းများစီမံခန့်ခွဲမှုအမြန်သွေးဖောက်စစ်ဆေးကိရိယာ များ (RDT) နှင့် ငှက်ဖျား ဆေး များစီမံခန့်ခွဲထိန်းသိမ်း ထား ရှိမှု၊ လိုအပ်မှုစသည်တို့ကို ထိ ရောက်စွာ ကွင်းဆင်း ကြီးကြပ် တာဝန်ယူ ဆောင် ရွက်ရမည်။
- (၄) စီမံကိန်းကျေးရွာအသီးသီးရှိ လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများသည် ငှက် ဖျား သွေးဖောက်စစ်ဆေးကုသခြင်း လုပ်ငန်းအား ပုံမှန်ဆောင်ရွက်စေရန်နှင့် ထိုသို့ဆောင်ရွက် ရာ တွင် သတ်မှတ် ထားသော လျာထားချက်များပြည့်မီစေရန် ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များမှ ငှက်ဖျား ပိုးတွေ့ လူနာများအား ဆေးကုသ ရာတွင်လည်း အမျိုးသား ငှက်ဖျား တိုက်ဖျက်ရေးစီမံကိန်းမှ သတ်မှတ်လမ်း ညွှန် ထားသော (the most updated treatment guideline) ဆေးကုသမှု အညွှန်းများ အတိုင်း ထိရောက်မှန်ကန် စွာကုသနိုင်ရန် ကွင်းဆင်းလက်ထောက် အနေဖြင့် တာဝန်ယူကြီးကြပ် ဆောင် ရွက် ရမည်ဖြစ်သည်။
- (၅) လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများသည် ငှက်ဖျားမဟုတ်သောအခြားသော ရောဂါ များ ရှိသည့် သံသယရှိ လူနာများကိုရှာဖွေခြင်းများ၌ သော်လည်းကောင်း၊ နီးစပ်ရာကျန်းမာရေး ဌာနများသို့သံသယရှိ လူနာများကို ညွှန်းပို့ခြင်းများတွင်လည်းကောင်းကွင်းဆင်းလက်ထောက်အနေဖြင့် ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ် သည်။
- (၆) လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများသည် စီမံကိန်းလုပ်ငန်းများတွင် စိတ်ပါ ဝင် စား စွာ ၊ တက်ကြွစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့်ငှင်းတို့၏ကျေးရွာတွင် ငှက်ဖျားသွေးဖောက် စစ် ဆေးကု သခြင်းလုပ်ငန်း အပါအဝင် အခြားစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံ ရသော စိန် ခေါ်မှုများ၊ အခက်အခဲများ နှင့် အတား အဆီးများကို ဖော်ထုတ်ရှာဖွေဖြေ ရှင်းပေး ရမည်ဖြစ်သည်။
- (၇) လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများထံမှ ငှက်ဖျားလချုပ် အစီရင်ခံစာများကို လစဉ် ပုံမှန် ရရှိရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့အားလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ် သက် သော အကြံပြုချက် များ နှင့် မွမ်းမံသင်တန်းများကို လိုအပ်သလိုဆောင်ရွက်ပေးရမည် ဖြစ် သည်။
- (၈) မိမိတာဝန်ယူထားသော စီမံကိန်းဝင်ကျေးရွာများရှိ လူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား) လုပ်သား များ ရယူထားသောငှက်ဖျား လချုပ်အစီရင်ခံစာများအား မှန်ကန်ပြည့်စုံမှုရှိစေရန် သေချာစွာ စိစစ် ပြီး နောက်အဆိုပါ ကျေးရွာများ၏ ငှက်ဖျားဆေးကုသမှုအစီရင်ခံစာအချုပ်အား သုံးသပ်ချက်များ နှင့် တကွ ကွင်းဆင်းကြီးကြပ်ရေးမှူး ထံသို့တင်ပြရမည်။
- (၉) မိမိပံ့ပေး(သို့) အလှည့်ကျ တာဝန်ယူထားသောစီမံချက် ကျေးရွာများတွင် ပြုလုပ်သည့် စီမံကိန်းလုပ် ငန်း များဆောင်ရွက်မှုနှင့်ပတ်သက်သည့်ကိစ္စအဝဝ ကိုတာဝန်ယူ တာဝန်ခံဆောင်ရွက်ရမည်။
- (၁၀) စီမံကိန်းဝင်ကျေးရွာများသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း သွားရောက်စဉ်အတွင်း လူထုအခြေပြု ဘက် စုံ စေတနာ့ဝန်ထမ်း(ငှက်ဖျား)လုပ်သားများ လစ်လပ်လျှင်သော်လည်းကောင်း၊ သွေးဖောက် စစ် ဆေးခြင်း လျာထားချက် မပြည့်မီလျှင်သော်လည်းကောင်း၊ အဆိုပါကျေးရွာအတွင်း ငှက်ဖျားသံသယ လူနာ များကို ရှာဖွေသွေးဖောက်စစ်ဆေး ကုသခြင်းအား ကွင်းဆင်းလက်ထောက်မှ အလှည့်သင့်သလို တာဝန်ယူ ဆောင် ရွက်ရမည်ဖြစ်ပြီး ငှက်ဖျား လချုပ်များ ကို ကွင်းဆင်းကြီးကြပ်ရေးမှူးထံသို့ ပေးပို့ ရမည်ဖြစ်သည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- (၁၁) စီမံကိန်းဝင်ကျေးရွာများတွင် အမြန်ငှက်ဖျားသွေးစစ်ကိရိယာ(RDT)များနှင့် ငှက်ဖျားဆေးများ သက် တမ်း ကုန်ဆုံးမှု အခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုအခြေအနေအားစဉ်ဆက်မပြတ် စောင့်ကြည့်စစ် ဆေးနေရမည်ဖြစ် ပြီး ဆေးနှင့်ဆေးပစ္စည်းများသက်တမ်းကုန်ဆုံးခြင်း၊ ပြတ်လပ်ခြင်း များ တတ်နိုင်သမျှ မဖြစ် စေရန်လိုအပ်သော စီမံ ခန့်ခွဲမှုများကို မဖြစ်မနေ ဆောင်ရွက်ထား ရမည်ဖြစ် သည်။
- (၁၂) ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းသွားရောက်ခဲ့သော ခရီးစဉ်တိုင်းအတွက် ကွင်းဆင်းကြီးကြပ် ဆောင် ရွက် ချက် အစီ ရင်ခံစာများ၊ M&E checklist(ICMV checklist and Household checklist) များကို ကွင်းဆင်း ကြီးကြပ်ရေးမှူး နှင့် လက်ထောက် စီမံချက်အရာရှိထံသို့ လစဉ်ပုံမှန်တင်ပြရမည်။
- (၁၃) စီမံကိန်းနှင့်ပတ်သက်သောသတင်းအချက်အလက်များအကျိုးခံစားသူပြည်သူလူထုထံမှ ပြန်လည် တုံ့ပြန်မှု များကို စုဆောင်း၍ သုံးသပ်ထားသောစီရင်ခံစာအား ကွင်းဆင်းကြီးကြပ်ရေးမှူးထံ (၂) ပတ်တစ်ကြိမ် အစီရင်ခံစာတင်ပြ ရမည်ဖြစ်ပြီး လစဉ်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများကို ကွင်းဆင်းကြီး ကြပ်ရေး မှူးနှင့် စီမံကိန်းလက်ထောက် (Programme Assistant) ထံသို့ လစဉ် ပုံမှန် သတ်မှတ်ထားသော အချိန် အတိုင်းပေးပို့ရမည်။
- (၁၄) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ စီမံ ကိန်း ဝင် ကျေးရွာများရှိ တာဝန်ရှိသူများ၊ ရပ်ရွာခေါင်းဆောင်များ ၊ အခြားညှိနှိုင်းဆောင်ရွက်ရန် အဓိက ကျ သူများနှင့် ဆက် သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်။
- (၁၅) ဆေးနှင့်ဆေးပစ္စည်းများနှင့်စီမံကိန်းပိုင်ပစ္စည်းများအား စီမံခန့်ခွဲရာတွင်လည်းကောင်း၊ စီမံကိန်း လုပ် ငန်း နှင့် ပတ်သက် သောမှတ်တမ်းများ၊ အစီရင်ခံစာများနှင့် စာရွက်စာတမ်းများ အားလုံးကို ထိန်းသိမ်း ရာ တွင်လည်း ကောင်း မြို့နယ် ကွင်းဆင်းကြီးကြပ်ရေးမှူးအား ကူညီထောက်ပံ့ပေး ရမည်ဖြစ်သည်။
- (၁၆) ကွင်းဆင်းကြီးကြပ်ရေးမှူး နှင့် စီမံကိန်းလက်ထောက်များ ထံ ကွင်းဆင်းလက်ထောက် ၏နေ့စဉ်လုပ် ငန်း ဆောင် ရွက်မှုအစီရင်ခံစာကို ပြည့်စုံစွာ ရေးသားပြီးEmailဖြင့် ပုံမှန်နှင့် အချိန်မှီပေးပို့ရမည်။ တာဝန်ကျကျေးရွာများ၏ အပတ်စဉ်သွေးဖောက်မှုများကိုလည်း ပုံမှန်ပေးပို့ရမည်။
- (၁၇) လစဉ်လုပ်ငန်းဆောင်ရွက်ထားသော အသုံးစရိတ်များနှင့်သက်ဆိုင်သောအထောက်အထားပြေစာ၊ ဘောက် ချာ၊ စာရွက် စာတမ်းအားလုံးအပါအဝင်လုပ်ငန်းကြိုတင်ငွေနှင့်လုပ်ငန်း အသုံးစရိတ် ငွေစာ ရင်း ရှင်းတမ်းအား ကွင်းဆင်းကြီးကြပ် ရေးမှူး နှင့် ဘဏ္ဍာရေးလက်ထောက် (Finance Assistant) ထံသို့ သတ် မှတ်ထားသော အချိန်အတိုင်း ပြည့်စုံစွာ အချိန်မှီ ပေးပို့ရမည်။
- (၁၈) ကြီးကြပ်သူအဆင့်ဆင့်မှ အခါအားလျော်စွာပေးအပ်သော စီမံကိန်းနှင့်ပတ်သက်သည့်လုပ်ငန်း တာဝန် များကို လည်း ဆောင်ရွက်ရမည်ဖြစ်သည်။

လိုအပ်သောအရည်အချင်းများ -

- မြန်မာနိုင်ငံသားဖြစ်ရမည်။
- အနည်းဆုံး တက ဩ သို့လ်တက်ရောက်နေဆဲဖြစ်ရမည်။(ဘွဲ့ရရှိသူများလည်းလျှောက်ထားနိုင်ပါသည်)
- ပြည်တွင်း/ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (သို့မဟုတ်) မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့တွင် စီမံကိန်းနှင့်ဆက်စပ်သော လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၁) နှစ် ရှိရမည်။
- အခက်အခဲ/ ဖိအားများသော အလုပ်များကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ရမည်။
- အဖွဲ့အစည်းနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်မှု အရည် အချင်းနှင့် စီမံကိန်းအဖွဲ့အတွင်းတွင်လည်း လုပ်ဖော်ကိုင်ဘက်များနှင့် ညှိနှိုင်းပူးပေါင်းလုပ်ကိုင် နိုင်ရမည်။
- (ရှမ်း၊ ပအိုဝ်် စသည်ဖြင့်) ဒေသခံဘာသာစကားကောင်းစွာတတ်ကျွမ်းသူ ဦးစားပေးမည်။
- သက်ဆိုင်ရာအလုပ်လျှောက်ထားသောမြို့နယ်၏ ဒေသခံဝန်ထမ်းများ ဦးစားပေးမည်။
- သွားလာရန်ခက်ခဲသောဒေသများ/ဝေးလံခေါင်ဖျားဒေသများသို့ခရီးသွားလာနိုင်ပြီး/သွားလိုပြီး လိုအပ် ပါက ရုံးချိန် ပြင်ပတွင်လည်း လုပ်ကိုင်နိုင်သူ/လုပ်ကိုင်လိုသူ ဖြစ်ရမည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- မော်တော်ဆိုင်ကယ်ကျွမ်းကျင်စွာမောင်းနှင်နိုင်ပြီး ယာဉ်မောင်းလိုင်စင်ရှိရမည်။
- အင်္ဂလိပ်ဘာသာ အခြေခံ ဗဟုသုတ ရှိလျှင်ပိုကောင်းသည်။
- ကြက်ခြေနီစေတနာလုပ်အားရှင်များလည်းလျှောက်ထားနိုင်သည်။

စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်နှင့်အတူ လိုအပ်သောအထောက်အထား မိတ္တူ/PDF Version ဖြင့်အောက်ပါ Email လိပ်စာသို့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေလာရောက်လျှောက်ထားနိုင်ပါသည်။

နေပြည်တော်ရုံးချုပ်

စီမံကိန်းရုံး

မြန်မာနိုင်ငံကြက်ခြေနီအသင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရာဇသင်္ဂဟလမ်းမကြီး၊ ဒဂုံဇာတိရိမြို့

အမှတ်(၁၂၁) ဈေးပိုင်းရပ်ကွက်၊ ခွာညိုလမ်း

နေပြည်တော်။

၊တောင်ကြီးမြို့။

Email: mrcshr.tgi2020@gmail.com

အသေးစိတ်အချက်အလက် များအား www.redcross.org.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လူတွေ့စစ်မေးခြင်း ရွေးချယ်ခံရသူကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"

"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"